

ဓမ္မခန္ဓာ (၂၉) “ပင့်ကူ” (အလ် အန်ကာဘု-တ်)
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၅။ သုတ်အသနာ- ၆၉ ပါး။

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -၁၁

၁။ ☆ ၂၁	الم ﴿
	အလက်ဖါ၊ လမ်၊ မင်၊ ☆
၂။	<p style="text-align: center;">أَحْسِبَ النَّاسُ أَنْ يُتْرَكُوا أَنْ يَقُولُوا آمَنَّا وَهُمْ لَا يُفْتَنُونَ ﴿</p> <p>လူသားတို့က “ကျွန်ုပ်တို့သည် ယုံကြည်ပါ၏” ဟု ဆိုယုံမျှဖြင့် သူတို့အား စမ်းသပ်ခြင်း မရှိဘဲ ချန်ထားပေးမည်ဟု စိတ်ကူးယဉ်နေသလော။</p>
၃။	<p style="text-align: center;">وَلَقَدْ فَتَنَّا الَّذِينَ مِنْ قَبْلِهِمْ فَلَيَعْلَمَنَّ اللَّهُ الَّذِينَ صَدَقُوا وَلَيَعْلَمَنَّ الْكَاذِبِينَ ﴿</p> <p>ဖြောင့်မှန်သော သူများကို သိသာစေရန်၊ မုသာဝါဒီများကို သိသာစေရန်- သူတို့၏ ရှေ့အလျှင် ဖြစ်သူများကိုလည်း ပရမတ်ဘုရားရှင်က စမ်းသပ်ခဲ့ပြီ။</p>
၄။	<p style="text-align: center;">أَمْ حَسِبَ الَّذِينَ يَعْمَلُونَ السَّيِّئَاتِ أَنْ يَسْبِقُونَا سَاءَ مَا يَحْكُمُونَ ﴿</p> <p>သို့တည်းမဟုတ် အကုသိုလ်အား ကျင့်ကြံသော သူများသည် ငါထံမှ လွတ်ကြောင်းသတ်မှတ်ချက်ရှိသည်ဟု စိတ်ကူးယဉ်နေကြသလော၊ သူတို့၏ စီရင်ထုံးပြုမှုသည် အဆိုးသာလျှင် ဖြစ်၏။</p>
၅။	<p style="text-align: center;">مَنْ كَانَ يَرْجُوا لِقَاءَ اللَّهِ فَإِنَّ أَجَلَ اللَّهِ لَآتٍ وَهُوَ السَّمِيعُ الْعَلِيمُ ﴿</p> <p>ပရမတ်ဘုရားရှင်အား ဖူးတွေ့ရမည်ကို မျှော်ကိုးသူများ ရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလသည် ဆိုက်ရောက်လာနေ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသော အရှင် ဖြစ်တော်မူ၏။</p>
၆။	<p style="text-align: center;">وَمَنْ جَاهَدَ فَإِنَّمَا يُجَاهِدُ لِنَفْسِهِ إِنَّ اللَّهَ لَغَنِيٌّ عَنِ الْعَالَمِينَ ﴿</p> <p>အားစိုက်ဆောင်ရွက်သူ၊ ထိုသူသည် သူ့ဉာဉ်စရိုက်အတွက် အားစိုက်ဆောင်ရွက်ခြင်း ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုန်လုံပြည့်စုံ၏။ လောကဝပ်သိမ်းအား မရှိခဲ့ချေ။</p>
၇။	<p style="text-align: center;">وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُكَفِّرَنَّ عَنْهُمْ سَيِّئَاتِهِمْ وَلَنَجْزِيَنَّهُمْ أَحْسَنَ الَّذِي كَانُوا يَعْمَلُونَ ﴿</p> <p>ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူ၊ ထိုသူများ၏ အကုသိုလ်များကို ဖုံးကွယ်ပလပ်ပေး၍ သူတို့ကျင့်ကြံလေ့ရှိသည်များ အတွက် တင့်တင့်တယ်တယ် အစားပေးတော်မူမည်။</p>
၈။	<p style="text-align: center;">وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ حُسْنًا وَإِنْ جَاهَدَاكَ لِتُشْرِكَ بِي مَا لَيْسَ لَكَ بِهِ عِلْمٌ فَلَا تُطِعْهُمَا إِلَيَّ مَرْجِعُكُمْ فَأُنَبِّئُكُمْ بِمَا كُنْتُمْ تَعْمَلُونَ ﴿</p> <p>ငါသည် လူသားတို့အား မွေးမိဘအပေါ် သုမင်္ဂလာပြုရမည်ဟု မှာကြား၏။ သို့သော် သူတို့က သင်ကိုယ်တိုင် တပ်အပ်မသိသော အရာကို ငါအရှင်နှင့် ရောပြန်းကိုးကွယ်စေရန် အားစိုက်ဆောင်ရွက်ခဲ့လျှင်၊ သူတို့အား မနာခံကြနှင့်၊ သင်တို့သည် ငါ့ထံသို့သာ အပြန်ခရီးရှိ၏။ ထိုအခါ သင်တို့ ကျင့်ကြံလေ့ရှိရာကို သတင်းထုတ်ပြန်တော်မူလတ္တံ့။</p>

၉။	<p>وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُدْخِلَنَّهُمْ فِي الصَّالِحِينَ ﴿</p> <p>ယုံကြည်၍ ပြုပြင်ခြင်းကို ကျင့်ကြံသောသူ၊ သူတို့အား ငါအရှင်က ပြောင်းလဲရေးဝါဒီ၏ အထဲသို့ ဝင်စေတော်မူလတ္တံ့။</p>
၁၀။ အတွင်း စိတ်	<p>وَمِنَ النَّاسِ مَن يَقُولُ آمَنَّا بِاللَّهِ فَإِذَا أُوذِيَ فِي اللَّهِ جَعَلَ فِتْنَةَ النَّاسِ كَعَذَابِ اللَّهِ وَلَئِن جَاء نَصْرٌ مِّن رَّبِّكَ لَيَقُولُنَّ إِنَّا كُنَّا مَعَكُمْ أَوْلَىٰ آلَيْسَ اللَّهُ بِأَعْلَمَ بِمَا فِي صُدُورِ الْعَالَمِينَ ﴿</p> <p>လူသားတို့အနက် “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အား ယုံကြည်ပါ၏”ဟု ဆိုသူများ ရှိ၏။ သို့သော် ပရမတ်ဘုရားရှင် အတွက် သွေးတိုးစမ်းခံရစေလျှင် လူသားတို့၏ ကျပ်တည်းထိခိုက်ခြင်း စီစဉ်မှုကို ပရမတ်ဘုရားရှင်ထံမှ ဝင့်ကြွေးအလား ခံစား၏။ သို့သော် ကံကြမ္မာရှင်၏ ထံမှ ကူညီစောင့်မမှု ရောက်လာလျှင် “ကျွန်ုပ်တို့သည် သင်တို့နှင့် အတူ ဖြစ်ခဲ့၏”ဟု ဆိုကြ၏။ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း၏ ရင်တွင်းမှ အရာကို အသိဆုံးဖြစ်သည် မဟုတ်လော။</p>
၁၁။ ★ ၃:၁၆၇	<p>وَلْيَعْلَمَنَّ اللَّهُ الَّذِينَ آمَنُوا وَلْيَعْلَمَنَّ الْمُنَافِقِينَ ﴿</p> <p>ပရမတ်ဘုရားရှင်က ယုံကြည်သော သူများကို သိသာစေ၏။ သီလကြောင်များ★ကိုလည်း သိသာစေ၏။</p>
၁၂။	<p>وَقَالَ الَّذِينَ كَفَرُوا لِلَّذِينَ آمَنُوا اتَّبِعُوا سَبِيلَنَا وَلْنَحْمِلْ خَطَايَاكُمْ وَمَا هُمْ بِحَامِلِينَ مِنْ خَطَايَاهُمْ مِنْ شَيْءٍ ﴿</p> <p>إِنَّهُمْ لَكَاذِبُونَ ﴿</p> <p>ဖိုးကွယ်သော သူများက ယုံကြည်သော သူများကို “ကျွန်ုပ်တို့၏ လမ်းစဉ်အား လိုက်နာကြလော့၊ သင်တို့၏ မှားပြစ်များကို သယ်ပိုးပေးမည်”ဟု ဆိုကြ၏။ သူတို့သည် သူတို့၏ မှားပြစ်များမှ တစ်စုံတစ်ရာကိုပင် သယ်ပိုးနိုင်ကြသည် မဟုတ်ချေ။ သူတို့သည် မုသာဝါဒီများသာ ဖြစ်ကြကုန်၏။</p>
၁၃။	<p>وَلْيَحْمِلُنَّ أَثْقَالَهُمْ وَأَنْتَآلَا مَعَ أَثْقَالِهِمْ وَلِيَسْأَلَنَّ يَوْمَ الْقِيَامَةِ عَمَّا كَانُوا يَفْتَرُونَ ﴿</p> <p>သူတို့သည် သူတို့၏ ဝန်ထုပ်များ၊ သူတို့၏ ဝန်ထုပ်နှင့်အတူ အခြားဝန်ထုပ်များကို သယ်ပိုးရလိမ့်မည်။ သူတို့၏ လုပ်ကြံဖန်တီးလေ့ရှိသည်များနှင့် စပ်လျဉ်း၍ ရပ်တည်ရမည့် နေ့ကာလ၌ စစ်ကြောခံကြရမည်ပင်။</p>
၁၄။	<p>وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ الطُّوفَانُ وَهُمْ ظَالِمُونَ ﴿</p> <p>ငါသည် နူးဟ်ကို သူ့လူမျိုးထံသို့ မုချ စေစား၍၊ သူတို့ထံ၌ နှစ်တစ်ထောင် ငါးဆယ်လျော့ နေစေခဲ့၏။^{၁၀၉} ထို့နောက် သူတို့အား လေဗွေမုန်တိုင်းဖြင့် အရေးယူခဲ့၏။ သူတို့သည် အမိုက်ကောင်များပင် ဖြစ်ကြ၏။</p>
၁၅။	<p>فَأَنْجَيْنَاهُ وَأَصْحَابَ السَّفِينَةِ وَجَعَلْنَاهَا آيَةً لِلْعَالَمِينَ ﴿</p> <p>သူနှင့် ရေယာဉ်ပေါ်ရှိ ပေါင်းဖော်များကို ငါ လွတ်မြောက်စေ၍၊ လောကခပ်သိမ်းအတွက် နိမိတ်လက္ခဏာ အဖြစ် စီစဉ်ပေး၏။</p>
၁၆။	<p>وَإِبْرَاهِيمَ إِذْ قَالَ لِقَوْمِهِ اعْبُدُوا اللَّهَ وَاتَّقُوهُ ذَلِكُمْ خَيْرٌ لَّكُمْ إِن كُنْتُمْ تَعْلَمُونَ ﴿</p> <p>အီဗရာဟီးမိက သူ့လူမျိုးအား ပြောသည်မှာ “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင့်အား စည်းစောင့်ကြ</p>

(၈၀၉) နူးဟ်သည် သူတို့ကြား၌ နှစ်တစ်ထောင်တွင် ငါးဆယ်လျော့ (၃၅၀) နေနေခဲ့သည် ဆိုခြင်းမှာ နူးဟ်၏ ကိုယ်ခန္ဓာသက်တမ်းကို ဆိုလိုခြင်း မဟုတ်ပေ။ ဤနေရာတွင် သုံးသော **لَبِثَ** **ل** **စိ** **ဆ** မှာ ဆိုင်းငံ့နေသော သဘောကိုသာ ဆောင်ပေးသည်။ ကျမ်းတော်၏ ၁၀:၁၆ တွင် **ကိုယ်တော် မဟုတ်မီက သင်တို့နှင့်အတူ တစ်သက်လုံးနေခဲ့ပြီ** ဟု ဆိုထားသည်။ ကိုယ်တော်သည် ပရိနိဗ္ဗာန် ပြုခဲ့ပြီ ဖြစ်သော်လည်း **သင်တို့** ဟု ပြောသော **ကျွန်ုပ်တို့ အစွဲလမ်းမျိုးဆက်များ**မှာ ယနေ့တိုင် ရှိနေ၍ နောင်လည်း ရှိနေဦးမည် ဖြစ်သည်။ ထိုကျမ်းချက် အရ ကိုယ်တော်မဟုတ်မီက သက်တမ်းသည် ကိယာမတ်ထိတိုင် သက်တမ်းရှိနေမည် ဖြစ်သည်။ အလားတူပင် ကိုယ်တော်နူးဟ်၏ သာသနာ သက်တမ်းမှာ နှစ်ပေါင်း ၉၅၀ ဆိုင်းငံ့ ရှည်လျားခဲ့သည်ဟုပင် ဖြစ်သည်။ အလားတူပင် ၂၈:၄၅ ၌ မီဒီယံ လူမျိုး- မျိုးဆက်များ၏ သက်တမ်းကိုလည်း ပြောထားပေးသည်။

	လော့၊ ယင်းသည် သင်တို့အတွက် ပိုကောင်း၏။ သင်တို့ သိကြပါလော့။-
၁၇။	<p>إِنَّمَا تَعْبُدُونَ مِنْ دُونِ اللَّهِ أَوْثَانًا وَتَخْلُقُونَ إِفْكًا إِنَّ الَّذِينَ تَعْبُدُونَ مِنْ دُونِ اللَّهِ لَا يَمْلِكُونَ لَكُمْ رِزْقًا فَابْتَغُوا عِنْدَ اللَّهِ الرِّزْقَ وَاعْبُدُوهُ وَاشْكُرُوا لَهُ إِلَيْهِ تُرْجَعُونَ ﴿</p> <p>သင်တို့သည် ပရမတ်ဘုရားရှင် မှလွဲ၍ ရုပ်ပွားဆင်းတုများကိုသာ ကိုးကွယ်ကြကုန်၏။ လုပ်ငတ်များကို တီထွင်ကြကုန်၏။ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့၏ ကိုးကွယ်ခံများ ဖြစ်ကုန်သော အရာတို့သည် သင်တို့ အတွက် ရိက္ခာထောက်နိုင်ရန်ပင် အစိုးမရချေ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံတော်မှ ရိက္ခာများကို ရှာဖွေကြလော့၊ အရှင်ကိုသာ ကိုးကွယ်ကြလော့၊ ကျေးဇူးသိတတ်ကြလော့၊ အရှင်ထံသို့သာ လှည့်ပြန်ရမည်သာတည်း။</p>
၁၈။ ဓမ္မ	<p>وَإِنْ تَكُذِّبُوا فَقَدْ كَذَّبَ أُمَمٌ مِّن قَبْلِكُمْ وَمَا عَلَى الرَّسُولِ إِلَّا الْبَلَاغُ الْمُبِينُ ﴿</p> <p>သင်တို့ ငြင်းဆန်ကြလျှင်- သင်တို့၏ ရှေ့အလျှင် အသိုင်းအဝိုင်းများသည်လည်း ငြင်းဆန်ခဲ့ကြပြီ၊ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ရှင်းလင်းချက်အား ဆိုက်ရောက်စေရန်သာ ဖြစ်၏။</p>
၁၉။	<p>أَوَلَمْ يَرَوْا كَيْفَ يُبْدِئُ اللَّهُ الْخَلْقَ ثُمَّ يُعِيدُهُ إِنَّ ذَلِكَ عَلَى اللَّهِ يَسِيرٌ ﴿</p> <p>ပရမတ်ဘုရားရှင်က မည်သို့ စတင် ဖြစ်တည်စေ၍၊ ၎င်းအား ဆက်ဖြစ်နေစေသည်ကို မမြင်ကြသလော့၊ ယင်းသည် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။</p>
၂၀။	<p>قُلْ سِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ بَدَأَ الْخَلْقَ ثُمَّ اللَّهُ يُنشِئُ النَّشْأَةَ الْآخِرَةَ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ ﴿</p> <p>ဟောလော့ “မြေကမ္ဘာသို့ သွားလာလျက်- မည်သို့ စတင် ဖြစ်တည်စေသည်၊ တဖန် ပရမတ်ဘုရားရှင်သည် နောက်ထပ် ပေါက်ပွားခြင်းများကို မည်သို့ ပေါက်ပွားစေကို ကြည့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။</p>
၂၁။ ☆၂၇၁	<p>يُعَذِّبُ مَنْ يَشَاءُ وَيَرْحَمُ مَنْ يَشَاءُ وَإِلَيْهِ تُقْلَبُونَ ﴿</p> <p>စံချိန်ပြည့်သူအလျောက်* ဝင့်ကြွေးသင့်စေ၍၊ စံချိန်ပြည့်သူအလျောက် ကရုဏာသက်စေပြီ၊ အရှင်ထံသို့သာ ဦးလှည့်ရမည်ပင်။</p>
၂၂။	<p>وَمَا أَنْتُمْ بِمُعْجِزِينَ فِي الْأَرْضِ وَلَا فِي السَّمَاءِ وَمَا لَكُمْ مِنْ دُونِ اللَّهِ مِنْ وَلِيٍّ وَلَا نَصِيرٍ ﴿</p> <p>သင်တို့က မြေအတွင်း မိုးများအတွင်း၌ ချိန်စေနိုင်သည် မဟုတ်ချေ။ သင်တို့အတွက် ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီမည့်သူ မဟာမိတ် မရှိချေ။</p>
၂၃။	<p>وَالَّذِينَ كَفَرُوا بِآيَاتِ اللَّهِ وَلِقَائِهِ أُولَٰئِكَ يَئِسُوا مِن رَّحْمَتِي وَأُولَٰئِكَ لَهُمْ عَذَابٌ أَلِيمٌ ﴿</p> <p>ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် အရှင်အား ဖူးတွေ့ရမည်ကို ဖုံးကွယ်သော သူတို့၊ ထိုသူတို့သည် ဝါ၏ ကရုဏာအား လက်လျှော့ရလေပြီ၊ ထိုသူတို့အတွက် စူးနစ်သော ဝင့်ကြွေးသည် ရှိနေ၏။”</p>
၂၄။ ☆ ၂၁၆၈၊ ၆၉	<p>فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا اقْتُلُوهُ أَوْ حَرِّقُوهُ فَأَنجَاهُ اللَّهُ مِنَ النَّارِ إِنَّ فِي ذَلِكَ لَآيَاتٍ لِّقَوْمٍ يُؤْمِنُونَ ﴿</p> <p>သူ့လူမျိုးထံမှ “သူ့အား သတ်ပစ်ကြ သို့မဟုတ် မီးရှို့ပစ်ကြ။” ဟူသော အဖြေကိုသာ ရ၏။ သို့သော် ပရမတ်ဘုရားရှင်သည် သူ့အား အပူမီးမှ လွတ်မြောက်စေခဲ့၏။ ဧကန်ပင် ဤ၌ ယုံကြည်သူ လူမျိုးအတွက် နိမိတ်လက္ခဏာရှိနေ၏။* ☆</p>
၂၅။	<p>وَقَالَ إِنَّمَا اتَّخَذْتُمْ مِّن دُونِ اللَّهِ أَوْثَانًا مَّوَدَّةَ بَيْنِكُمْ فِي الْحَيَاةِ الدُّنْيَا ثُمَّ يَوْمَ الْقِيَامَةِ يَكْفُرُ بَعْضُكُم بِبَعْضٍ</p>

	<p style="text-align: center;">وَيَلْعَنُ بَعْضُكُمْ بَعْضًا وَمَأْوَأَتُهُمُ النَّارُ وَمَا لَكُمْ مِنْ نَاصِرِينَ ﴿٧٩﴾</p> <p>သူက “သင်တို့သည် ပရမတ်ဘုရားရှင် မှလွဲ၍ ဆင်းတုရပ်ပွားများကို အယူထားကြ၏။ သင်တို့ချင်းကြား လိုလားမှုသည် ဤလောကီ သက်တမ်းအတွက်သာ ဖြစ်၏။ ရပ်တည်ရမည့် နေ့ကာလ၌ သင်တို့မှ အချို့သည် အချို့ကို ဖုံးကွယ်ကြလတ္တံ့။ သင်တို့မှ အချို့သည် အချို့ကို မေတ္တာမဲ့ကြလတ္တံ့။ သင်တို့အတွက် ခိုလှုံရာသည် အပူမီးသာလျှင် ဖြစ်၍၊ သင်တို့အတွက် ကူညီမည့်သူ မရှိချေ။” ဟု ဟောပြော၏။</p>
<p>၇၉။ ထွက် ၃၁</p>	<p style="text-align: center;">فَأَمَنْ لَهُ لُوطٌ وَقَالَ إِنِّي مُهَاجِرٌ إِلَىٰ رَبِّي إِنَّهُ هُوَ الْعَزِيزُ الْحَكِيمُ ﴿٨٠﴾</p> <p>လု-တ်သည် သူ့အတွက် ရှိနေ၏။ သူက “ကျွန်ုပ်သည် ကံကြမ္မာရှင်ထံသို့ ခရီးနှင့်နေသူ ဖြစ်၏။ အရှင်သည် ဘုန်းတော်အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။” ဟု ဆို၏။</p>
<p>၇၉။ ☆ ၂၁၃၀</p>	<p style="text-align: center;">وَوَهَبْنَا لَهُ إِسْحَاقَ وَيَعْقُوبَ وَجَعَلْنَا فِي ذُرِّيَّتِهِ النُّبُوَّةَ وَالْكِتَابَ وَآتَيْنَاهُ أَجْرَهُ فِي الدُّنْيَا وَإِنَّهُ فِي الْآخِرَةِ لَمِنَ الصَّالِحِينَ ﴿٨١﴾</p> <p>ငါသည် သူ့အား အိစ္စဟုဂ်နှင့် ယာကုပ်ကို* ချီးမြှင့်၏။ သူ၏ သားစဉ်မြေးဆက်အား သတင်းတော်ဆောင်ဘွဲ့နှင့် ကျမ်းတော်များကို စီစဉ်ပေး၏။ ငါသည် သူ့အား ဤလောက၌ အကျိုးဆုလဒ်ကို ချီးမြှင့်တော်မူ၏။ သူ့အား နောင်ဘဝ၌ ပြုပြင်ပြောင်းလဲသူတို့ အနက်မှ ဖြစ်စေ၏။</p>
<p>၈၀။</p>	<p style="text-align: center;">وَلُوطًا إِذْ قَالَ لِقَوْمِهِ إِنَّكُمْ لَأْتَأْتُونَ الْفَاحِشَةَ مَا سَبَقَكُمْ بِهَا مِنْ أَحَدٍ مِنَ الْعَالَمِينَ ﴿٨٢﴾</p> <p>လု-တ်က သူ့လူမျိုးအား ပြောသည်မှာ “သင်တို့ ရှေ့ လောကခပ်သိမ်း၌ တစ်စုံတစ်ဦးကမှ သင်တို့အား မသတ်မှတ်ပေးခဲ့သည့် ကိုယ်ကျင့်ပျက်မှုသို့ သင်တို့ ချည်းကပ်ကြ၏။-</p>
<p>၈၁။ ထက် ရောက် သူ</p>	<p style="text-align: center;">أَتَيْنَكُمْ لَأْتَأْتُونَ الرِّجَالَ وَتَقْطَعُونَ السَّبِيلَ وَتَأْتُونَ فِي نَادِيَكُمُ الْمُنْكَرَ فَمَا كَانَ جَوَابَ قَوْمِهِ إِلَّا أَنْ قَالُوا أَتَيْنَا بِعَذَابِ اللَّهِ إِنْ كُنْتَ مِنَ الصَّادِقِينَ ﴿٨٣﴾</p> <p>သင်တို့သည် အမျိုးသားချင်း ချည်းကပ်ကြ၏။ လမ်းမများကို ဖြတ်တောက်ကြ၏။ သင်တို့၏ ဖိတ်ကြားခံများ၌ မကြံ့ဘူးသည်များ ထိသက်စေကြ၏။” ဟု ဖြစ်သော်၊ သူ့လူမျိုးထံမှ အဖြေမှာ “သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ ထံမှ ဝင်ဒဏ်အား ကျွန်ုပ်တို့ထံသို့ ပေးရောက်စေလော့” ဟုသာ ဖြစ်၏။</p>
<p>၃၀။</p>	<p style="text-align: center;">قَالَ رَبِّ انصُرْنِي عَلَى الْقَوْمِ الْمُفْسِدِينَ ﴿٨٤﴾</p> <p>သူက “အို ကံကြမ္မာရှင် တပည့်တော်အား အဖျက်ကောင် လူမျိုးတို့ထံမှ ကူညီတော်မူပါ။” ဟု ဆုတောင်း၏။</p>
<p>၃၁။</p>	<p style="text-align: center;">وَلَمَّا جَاءَتْ رُسُلُنَا إِبْرَاهِيمَ بِالْبُشْرَىٰ قَالُوا إِنَّا مُهْلِكُوا أَهْلَ هَذِهِ الْقَرْيَةِ إِنَّ أَهْلَهَا كَانَ ظَالِمِينَ ﴿٨٥﴾</p> <p>အိဗရာဟီးမ်၏ ထံသို့ ငါ၏ ဉာဏ်စဉ်ဆောင်များသည် သတင်းကောင်းဖြင့် ရောက်လာစေစဉ် သူတို့က “ကျွန်ုပ်တို့သည် အမိုက်ကောင်များ ဖြစ်သော ဤအရပ်သားတို့၏ ဝိုင်းသားတို့အား တိမ်ကောစေရန် ဖြစ်၏။” ဟု ဆိုကြ၏။</p>
<p>၃၂။</p>	<p style="text-align: center;">قَالَ إِنَّ فِيهَا لُوطًا قَالُوا نَحْنُ أَعْلَمُ بِمَنْ فِيهَا لَنُنَجِّيَنَّهُ وَأَهْلَهُ إِلَّا امْرَأَتَهُ كَانَتْ مِنَ الْغَابِرِينَ ﴿٨٦﴾</p> <p>သူက “ထို၌ လု-တ် ရှိနေပါသည်။” ဟု ဆိုသော်၊ သူတို့က “ထို၌ မည်သူ ရှိသည်ကို ကျွန်ုပ်တို့ အသိဆုံး ဖြစ်ပါ၏။ သူ့အမျိုးသမီးမှအပ သူနှင့် သူ့ဝိုင်းသားများကို ကျွန်ုပ်တို့ လွတ်မြောက်စေမည်။ သူမသည် ကျန်ရစ်သူများမှ ဖြစ်၏။” ဟု ဆိုကြ၏။</p>
<p>၃၃။</p>	<p style="text-align: center;">وَلَمَّا أَنْ جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا وَقَالُوا لَا تَخَفْ وَلَا تَحْزَنْ إِنَّا مُنْجُوكَ وَأَهْلَكَ إِلَّا امْرَأَتَكَ كَانَتْ مِنَ الْغَابِرِينَ ﴿٨٧﴾</p>

	<p>ငါ၏ ဉာဏ်စဉ်ဆောင်များအား လူ-တံထံသို့ ရောက်လာစေစဉ် အကုသိုလ် သင့်သူများကြောင့် သူတို့အတွက် လက်ပန်းကျ စိတ်ကျပ်တည်းနေ၏။ သူတို့က “မစိုးရိမ်နှင့်၊ စိတ်မပူနှင့်၊ သင်၏ အမျိုးသမီးမှအပ သင်နှင့် သင့်ဝိုင်းသား များကို ကျွန်ုပ်တို့ လွတ်မြောက်စေမည်၊ သူမသည်ကား ကျန်ရစ်သူများမှ ဖြစ်၏။”ဟု ဆိုကြ၏။^{၈၀၀}</p>
၃၄။	<p>إِنَّا مُنْزِلُونَ عَلَىٰ أَهْلِ هَذِهِ الْقَرْيَةِ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ ﴿٣٤﴾</p> <p>ငါသည် ဤအရပ်သားတို့၏ အပေါ်သို့ သူတို့၏ ယုတ်မာလေ့ရှိမှုများကြောင့် ကောင်းကင်ယံမှ ဆိုးကျိုးကို ချမှတ်တော် မူလတ္တံ့။</p>
၃၅။	<p>وَلَقَدْ تَرَكْنَا مِنْهَا آيَةً بَيْنَهُ لِقَوْمٍ يَعْقِلُونَ ﴿٣٥﴾</p> <p>အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ နိမိတ်လက္ခဏာရပ်ကို မုချ ချန်ထားပေးတော်မူ၏။</p>
၃၆။	<p>وَالَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ وَارْجُوا الْيَوْمَ الْآخِرَ وَلَا تَعْنُوا فِي الْأَرْضِ مُفْسِدِينَ ﴿٣٦﴾</p> <p>ငါသည် မီဒီယံတို့ထံသို့ သူတို့၏ ညီနောင် ရှုအိုက်-ဘ်ကို စေ၍ “အို ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ နောက်ဘဝ နေ့ကာလကို မျှော်ကိုးကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အပျက်ကောင်များ မဖြစ်ကြ နှင့်။”ဟု ဟောစေ၏။</p>
၃၇။	<p>فَكَذَّبُوهُ فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَانِمِينَ ﴿٣٧﴾</p> <p>သူတို့သည် သူ့ကို ငြင်းဆန်ကြ၏။ သို့ဖြင့် သူတို့အား မြေလျင်ကြီးဖြင့် အရေးယူလိုက်၍ အိမ်များအတွင်း၌ ရပ်ကလပ် များ ဖြစ်သွား၏။</p>
၃၈။	<p>وَعَادًا وَثَمُودَ وَقَدْ تَبَيَّنَ لَكُمْ مِّن مَّسَاكِينِهِمْ وَزَيْنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ وَكَانُوا مُسْتَبْصِرِينَ ﴿٣٨﴾</p> <p>အာဒံနှင့် သမ-ဒ်များ၊ သူတို့၏ အခြေချခဲ့ရာများအနက် သင်တို့အတွက် ရှင်းလင်းထင်ရှားမှုများ ရှိနေ၏။ မကောင်း ဆိုးဝါးသည် သူတို့၏ ကျင့်ကြံမှုများကို ဖမ်းစားထားစေ၏။ သူတို့တွင် အမြင်အာရုံရှိပါလျက် သူတို့အား လမ်းစဉ်မှန်မှ ဖယ်ရှားခံရပြီ။</p>
၃၉။	<p>وَقَارُونَ وَفِرْعَوْنَ وَهَامَانَ وَلَقَدْ جَاءَهُمْ مُّوسَىٰ بِالْبَيِّنَاتِ فَاسْتَكْبَرُوا فِي الْأَرْضِ وَمَا كَانُوا سَابِقِينَ ﴿٣٩﴾</p> <p>ကာရူး၊ ဖာရိုးနှင့် ဟာမံ- သူတို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် ရောက်လာ၏။ သို့သော် သူတို့သည် မြေကမ္ဘာ၌ မာနတက်နေကြ၏။ သူတို့သည် လွန်ဆန်နိုင်သူများ မဟုတ်ချေ။</p>
၄၀။	<p>فَكُلًّا أَخَذْنَا بِذَنبِهِ فَمِنْهُمْ مَّنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُمْ مَّنْ أَخَذَتْهُ الصَّيْحَةُ وَمِنْهُمْ مَّنْ خَسَفْنَا بِهِ الْأَرْضَ وَمِنْهُمْ مَّنْ أَعْرَفْنَا وَمَا كَانَ اللَّهُ لِيُظْلِمَهُمْ وَلَكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ ﴿٤٠﴾</p> <p>အပြစ် ကိုယ်စီကြောင့် ငါ အရေးယူတော်မူ၏။ သူတို့မှ သဲမုန်တိုင်းဒဏ် သင့်ခံရသူလည်း ရှိ၏။ သူတို့မှ အသံလှိုင်းကြီး ဖြင့် အရေးယူခံရသူလည်း ရှိ၏။ သူတို့မှ မြေကမ္ဘာ၏ မြို့ခြင်းကို ခံရသူလည်း ရှိ၏။ ရေနစ်ဘေးသင့်ရသူလည်း ရှိ၏။ ပရမတ်ဘုရားရှင်သည် သူတို့အား အဝိဇ္ဇာသင့်စေသည် မဟုတ်ချေ။ သူတို့ စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိ၏။</p>
၄၁။	<p>مَثَلُ الَّذِينَ اتَّخَذُوا مِن دُونِ اللَّهِ أَوْلِيَاءَ كَمَثَلِ الْعَنْكَبُوتِ اتَّخَذَتْ بَيْتًا وَإِنَّ أَوْهَنَ الْبُيُوتِ لَبَيْتُ الْعَنْكَبُوتِ لَوْ كَانُوا يَعْلَمُونَ ﴿٤١﴾</p> <p>၈၀၈ အောက်</p>

(၈၀၀) သူ၌ လက်ရုံးရည် မပြည့် ဆိုသည်မှာ သူ့ထံသို့ရောက်လာသော ဧည့်သည်တော်များအား ကာကွယ်ပေးရန် လက်ရုံးရည်အင်အား ထောက် ခံသည့် နောက်လိုက်အင်အား မပြည့်ဝခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

၈၁၁	ပရမတ်ဘုရားရှင် မုလဲ့၍ အရှင်သခင်များ ရှိသည်ဟု အယူထားသော သူ၏ ပမာသည်ကား သူ့အတွက် သူ့အိမ်ကို ဆောက်သော ပင့်ကူ ကဲ့သို့ ဖြစ်၏။ အိမ်အပေါင်းတို့တွင် အားအပျော့ဆုံးမှာ ပင့်ကူအိမ်ပင် ဖြစ်၏။ သူတို့ သိခဲ့ပါလေစ။
၆၂။	<p style="text-align: center;">إِنَّ اللَّهَ يَعْلَمُ مَا يَدْعُونَ مِنْ دُونِهِ مِنْ شَيْءٍ وَهُوَ الْعَزِيزُ الْحَكِيمُ</p> <p>အရှင်မြတ် မုလဲ့၍ မည်သည့် အရာထံ ဆုတောင်းကြသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။</p>
၆၃။	<p style="text-align: center;">وَتِلْكَ الْأَمْثَالُ نَضْرِبُهَا لِلنَّاسِ وَمَا يَعْقِلُهَا إِلَّا الْعَالِمُونَ</p> <p>ဤသို့ လူသားတို့အတွက် ပမာဆောင် ဥပမာပေး၏။ ပညာရှင်များမှအပ အတွေးအခေါ်ပေါက်မည် မဟုတ်ချေ။</p>
၆၄။	<p style="text-align: center;">خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ إِنَّ فِي ذَلِكَ لَآيَةً لِّلْمُؤْمِنِينَ</p> <p>ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန်ညီညွတ်စွာဖြင့် ဖြစ်တည်ပေး၏။ ဤ၌ ယုံကြည်သူများ အတွက် နိမိတ်လက္ခဏာရပ်ရှိနေ၏။</p>
၆၅။	<p style="text-align: center;">أَثَلْ مَا أُوحِيَ إِلَيْكَ مِنَ الْكِتَابِ وَأَقِمِ الصَّلَاةَ إِنَّ الصَّلَاةَ تَنْهَىٰ عَنِ الْفَحْشَاءِ وَالْمُنْكَرِ وَلَذِكْرُ اللَّهِ أَكْبَرُ وَاللَّهُ يَعْلَمُ مَا تَصْنَعُونَ</p> <p>သင့်အား အာရုံစူးစိုက်ပေးသည့် ကျမ်းတော်မှ ဖတ်ပြလော့၊ မေတ္တာဓိဋ္ဌာန် မြကြလော့၊ မေတ္တာဓိဋ္ဌာန်သည်* ကိုယ်ကျင့်ပျက်မှုနှင့် သူစိမ်းဆန်ခြင်းကို ဟန့်တား၏။ ပရမတ်ဘုရားရှင်၏ ကြီးကျယ်မှုကို သတိဖော်ပေးလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ တည်ဆောက်မှုများကို သိနေတော်မူ၏။</p>
၆၆။	<p style="text-align: center;">وَلَا تَجَادِلُوا أَهْلَ الْكِتَابِ إِلَّا بِالَّتِي هِيَ أَحْسَنُ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ وَقُولُوا آمَنَّا بِالَّذِي أُنزِلَ إِلَيْنَا وَأَنْزَلَ إِلَيْنَا وَالْهِنَا وَالْهَيْكُمُ وَاحِدٌ وَنَحْنُ لَهُ مُسْلِمُونَ</p> <p>ကျမ်းစာပိုင်းသားများနှင့် တင့်တယ်စွာ ပြောပြခြင်းမှအပ စောဒကမတက်နှင့်၊ သူတို့မှ မိုက်ကြေးခွဲသော သူများကိုသာ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံ ချမှတ်ပေးရာ၊ သင်တို့ထံ ချမှတ်ပေးရာတို့ကို ယုံကြည်၏။ ကျွန်ုပ်တို့၏ ဘုရား သင်တို့၏ ဘုရားသည် တစ်ပါးတည်း ဖြစ်၏။ အရှင်အတွက်သာ ကျွန်ုပ်တို့ ငြိမ်းချမ်းရေးဝါဒီများ ဖြစ်၏။” ဟု ဆိုလော့။</p>
၆၇။	<p style="text-align: center;">وَكَذَلِكَ أَنْزَلْنَا إِلَيْكَ الْكِتَابَ فَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يُؤْمِنُونَ بِهِ وَمِنْ هَؤُلَاءِ مَنْ يُؤْمِنُ بِهِ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الْكَافِرُونَ</p> <p>ဤသို့၊ ငါသည် သင့်ထံသို့ ကျမ်းတော်ကို ချမှတ်ပေး၏။ ငါက ကျမ်းတော်ဖြင့် ချီးမြှင့်ပေး၍၊ ထို၌ ယုံကြည်ကြသော သူတို့၊ ထိုသူတို့သည် ၎င်းကို ယုံကြည်ကြလိမ့်မည်၊ ဖုံးကွယ်သူတို့မှအပ ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။</p>
၆၈။	<p style="text-align: center;">وَمَا كُنْتَ تَتْلُو مِنْ قَبْلِهِ مِنْ كِتَابٍ وَلَا تَخْطُهُ بِيَمِينِكَ إِذَا لَأَرْتَابِ الْمُبْتَلُونَ</p> <p>ဤရှေ့အလျှင် ကျမ်းများကို သင် ဖတ်ဘူးသည် မဟုတ်၊ မိစ္ဆာဒိဋ္ဌိများ သံသယဖြစ်လောက်အောင်- သင်အားသန်ရာ ဖြင့် ၎င်းကို ရေးထုတ်ခဲ့သည် မဟုတ်ချေ။^{၈၀၀}</p>

(၈၀၀) ဤကုရ်အာန်ကျမ်းတော်သည် ရှေးကျမ်းများမှ အတွေးအခေါ်များကို မှီ၍ အတုခိုးရေးသား ထားခြင်း မဟုတ်ကြောင်းကို ဤသုတ်တော်မှ အတိအကျ ထောက်ပြထားပေသည်။ ကျမ်းတော်က ကိုယ်တော်မူဟုမိမိ၏ လက်ဖြင့် ရေးခဲ့ခြင်း မဟုတ်သော စကားကို ထောက်၍ အစ္စလာမ် သာသနာအား ပုတ်ခတ်လိုသူများက ကျမ်းတော်သည် ကိုယ်တော်မူဟုမိမိ လွန်ပြီး အစ္စမိန်လက်ထက်တွင်မှ စာအုပ်အဖြစ် ရှိလာခဲ့သည်ဟု မအပ်မရာ ပုတ်ခတ်များကိုလည်း ဤသုတ်တော်ကပင် ပယ်ချထားပေသည်။ ကိုယ်တော်၏ လူသားစီအတွေးအခေါ်ဖြင့် ရေးခြင်းမဟုတ်ဟု ဆိုလိုသည်။ ဆရာမကူသယမျှဉာဏ်ဖြင့် သိသော ဓမ္မအား မှတ်တမ်းတင်ခြင်းဖြစ်သည်။ ဤသုတ်တော်အား ကိုယ်တော်မူဟုမိမိ ရရှိစဉ်တွင်ပင် ရေးမှတ်

၄၉။	<p>بَلْ هُوَ آيَاتٌ بَيِّنَاتٌ فِي صُدُورِ الَّذِينَ أُوتُوا الْعِلْمَ وَمَا يَجْحَدُ بِآيَاتِنَا إِلَّا الظَّالِمُونَ ﴿٤٩﴾</p> <p>အမှန်မှာ အသိပညာ ရှိမြင့်ခြင်းခံရသော သူတို့၏ ရင်တွင်း၌ ၎င်းသည် ရှင်းလင်းသော သုတ်ဒေသနာများ အဖြစ် ရှိနေ၏။ အမိုက်ကောင်းများ မှအပ သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။</p>
၅၀။	<p>وَقَالُوا لَوْلَا أُنزِلَ عَلَيْهِ آيَاتٌ مِنْ رَبِّهِ قُلْ إِنَّمَا الْآيَاتُ عِنْدَ اللَّهِ وَإِنَّمَا أَنَا نَذِيرٌ مُبِينٌ ﴿٥٠﴾</p> <p>သူတို့က “ကံကြမ္မာရှင်ထံမှ တန်ခိုးနိမိတ်များကို အဘယ်ကြောင့် သူ့အား မချမှတ်ပေးသနည်း” ဟု ပြောဆိုကြ၏။ “သုတ်ဒေသနာအပေါင်းသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။ ကျွန်ုပ်သည်ကား ရှင်းလင်းစွာ သတိပေးသူသာ ဖြစ်၏။” ဟု ဟောလော့။</p>
၅၁။	<p>أَوَلَمْ يَكْفِهِمْ أَنَّا أَنْزَلْنَا عَلَيْكَ الْكِتَابَ يُتْلَىٰ عَلَيْهِمْ إِنَّ فِي ذَلِكَ لَرَحْمَةً وَذِكْرَىٰ لِقَوْمٍ يُؤْمِنُونَ ﴿٥١﴾</p> <p>သူတို့အား ရွတ်ဖတ်ပြရန် သင့်ထံ၌ ငါအရှင် ချမှတ်ပေးသော ဤကျမ်းတော်သည် သူတို့အတွက် လုံလောက်မှု မရှိသလော၊ ကေနပ်ပင် ဤ၌ ကရုဏာဓါတ်ရှိနေ၍၊ ယုံကြည်သူ လူမျိုးအတွက် သတိပေးတရားတော် ဖြစ်၏။</p>
၅၂။	<p>قُلْ كَفَىٰ بِاللَّهِ بَيْنِي وَبَيْنَكُمْ شَهِيدًا يَعْلَمُ مَا فِي السَّمَاوَاتِ وَالْأَرْضِ وَالَّذِينَ آمَنُوا بِالْبَاطِلِ وَكَفَرُوا بِاللَّهِ وَأُولَٰئِكَ هُمُ الْخَاسِرُونَ ﴿٥٢﴾</p> <p>ဟောလော့- ကျွန်ုပ်၏ကြား သင်တို့ကြားတွင် ပရမတ်ဘုရားရှင်သည် သက်သေသက်ကန်အဖြစ် လုံလောက်၏။ အရှင် သည် မိုးများနှင့် မြေကမ္ဘာတွင်း ရှိသမျှကို သိနေတော်မူ၏။ မိစ္ဆာတရား၌ ယုံကြည်လျက် ပရမတ်ဘုရားရှင်၏ ဂုဏ်တော် အား ဖုံးကွယ်သောသူ၊ ထိုသူတို့သည် ဆုံးရှုံးသူများ ဖြစ်ကြ၏။</p>
၅၃။	<p>وَيَسْتَعْجِلُونَكَ بِالْعَذَابِ وَلَوْلَا أَجَلٌ مُّسَمًّى لَجَاءَهُمُ الْعَذَابُ وَلَيَأْتِيَنَّهُمْ بَغْتَةً وَهُمْ لَا يَشْعُرُونَ ﴿٥٣﴾</p> <p>ဝင့်ကြွေးဒဏ်အား အသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏။ သတ်မှတ်ကာလ အချိန် မရှိခဲ့လျှင် သူတို့ထံသို့ ဝင့်ကြွေး ဒဏ် ရောက်လာပြီးဖြစ်လတ္တံ့၊ သူတို့ သတိမမူမီမှီ ရုတ်တရက် ပေးအပ်ပြီး ဖြစ်လတ္တံ့၊</p>
၅၄။	<p>يَسْتَعْجِلُونَكَ بِالْعَذَابِ وَإِنَّ جَهَنَّمَ لَمُحِيطَةٌ بِالْكَافِرِينَ ﴿٥٤﴾</p> <p>ဝင့်ကြွေးဒဏ်အား အသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏။ ဝင့်ကဲ့သို့ ဖုံးကွယ်သူများအား ဝိုင်းရံလျက် ရှိချေပြီ။</p>
၅၅။	<p>يَوْمَ يَعْشَاهُمْ الْعَذَابُ مِنْ فَوْقِهِمْ وَمِنْ تَحْتِ أَرْجُلِهِمْ وَيَقُولُ ذُوقُوا مَا كُنْتُمْ تَعْمَلُونَ ﴿٥٥﴾</p> <p>ဝင့်ကြွေးဒဏ်သည် သူတို့၏ အပေါ်မှ၊ သူတို့၏ ခြေထောက်များ အောက်မှ- လွှမ်းခြုံသော နေ့ကာလ၌ “သင်တို့၏ ကျင့်ကြံလေ့ ရှိသည်များအား မြည်းစမ်းကြလော့” ဟု ပြောဆိုခံရလတ္တံ့။</p>
၅၆။	<p>يَا عِبَادِيَ الَّذِينَ آمَنُوا إِنَّ أَرْضِي وَاسِعَةٌ فَإِيَّايَ فَاعْبُدُونِ ﴿٥٦﴾</p> <p>အို- ငါ့ အမှုတော်ဆောင် ယုံကြည်သူတို့၊ ငါ၏ နိုင်ငံတော်အား ဖြန့်ကျက်ပေးထား၏။ သို့ဖြစ်၍ ငါ့ကိုသာလျှင် ကိုးကွယ် ကြလော့။</p>
၅၇။	<p>كُلُّ نَفْسٍ ذَائِقَةُ الْمَوْتِ ثُمَّ إِلَيْنَا تُرْجَعُونَ ﴿٥٧﴾</p> <p>ဥာဠစရိုက်တိုင်း သေခြင်းတရားကို မြည်းစမ်းရမည်သာတည်း။ တဖန် ငါ့ထံသို့ ဦးလှည့်ပြန်ခဲ့ရမည်ပင်။</p>
၅၈။	<p>وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ لَنُبَوِّئَنَّهُمْ مِنَ الْجَنَّةِ غُرَفًا تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا نِعَمٌ</p>

မှတ်တမ်းတင်နေပြီဖြစ်ကြောင်း ဤသုတ်တော်ပါ စာသားများကို သေချာစွာ ဖတ်ကြည့်လျှင် အဖြေထွက်နေပြီ ဖြစ်ပေသည်။ بِمِيقَاتِهِ ဝိယမီးက ၏ အနက်မှာ ရုပ်ဝတ္ထု ဖြစ်သော သင့်ညာလက်ဟု အနက်ကို မပေးပေ။- (၃၉:၆၇) တွင် ကြည့်ပါ။

	<p style="text-align: right;">أَجْرُ الْعَامِلِينَ ﴿</p> <p>ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူတို့အား ငါသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံ လုံးချင်းအိမ်ယာ၌ နေရာထိုင်ခင်း နေရာချပေးလျက် အစဉ် စံစားစေမည်ပင်၊ ကျင့်ကြံသူများ၏ ဂုဏ်ရှိသော ဆုလဒ်ပင် ဖြစ်၏။</p>
၅၉။	<p style="text-align: right;">الَّذِينَ صَبَرُوا وَعَلَىٰ رَبِّهِمْ يَتَوَكَّلُونَ ﴿</p> <p>သူတို့သည် ခွန့်ပါရမိရှိကြ၏။ ကံကြမ္မာရှင်၏ အပေါ်၌ ကိုးစားကြ၏။</p>
၆၀။	<p style="text-align: right;">وَكَايْنٍ مِّن دَابَّةٍ لَا تَحْمِلُ رِزْقَهَا اللَّهُ يَرْزُقُهَا وَإِيَّاكُمْ وَهُوَ السَّمِيعُ الْعَلِيمُ ﴿</p> <p>ရိက္ခာသိုလှောင် သယ်ပိုး မထားနိုင်သော သက်ရှိသတ္တဝါများ များပြားလေစွ၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား၊ သင်တို့အား ရိက္ခာထောက်လျက် ရှိ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။</p>
၆၁။	<p style="text-align: right;">وَلَئِن سَأَلْتَهُمْ مَنْ خَلَقَ السَّمَاوَاتِ وَالْأَرْضِ وَالْأَنْزِلَ مِنَ السَّمَاءِ مَاءً فَأَنَّىٰ يُؤْفِكُونَ ﴿</p> <p>အသင်က “မိုးများနှင့် မြေအား အဘယ်သူက ဖြစ်တည်စေသနည်း၊ နေနှင့်လအား မည်သူက အသုံးခံ ဖြစ်စေသနည်း၊” ဟု မေးမြန်းခဲ့လျှင်၊ သူတို့က “ပရမတ်ဘုရားရှင် ဖြစ်၏” ဟု ပြောကြပါလျက်၊ သို့ဖြင့် မည်သို့ လှည့်စားခံနေကြသနည်း။</p>
၆၂။	<p style="text-align: right;">اللَّهُ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ مِنْ عِبَادِهِ وَيَقْدِرُ لَهُ إِنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ ﴿</p> <p>ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များမှ စံချိန်ပြည့်မှီသူအား ရိက္ခာ တိုးပွားစေ၏၊ ၎င်းအတွက် စည်းကြပ်မတ်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏။</p>
၆၃။	<p style="text-align: right;">وَلَئِن سَأَلْتَهُمْ مَنْ نَّزَّلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ مِن بَعْدِ مَوْتِهَا لَيَقُولُنَّ اللَّهُ قُلِ الْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ ﴿</p> <p>“မြေကမ္ဘာအား သေစေပြီးနောက် ရှင်သန်စေရန် အဘယ်သူက ကောင်းကင်ယံမှ ရေကို သွန်းချစေသနည်း၊” ဟု သင် မေးမြန်းလျှင်၊ “ပရမတ်ဘုရားရှင် ဖြစ်၏” ဟု ပြောကြလိမ့်မည်၊ “ရည်သန်စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အတို့သာ ဖြစ်၏” ဟု ဟောပြောလော့။ အမှန်မှာ သူတို့မှ အများစုသည် အတွေးအခေါ် မရှိကြချေ။</p>
၆၄။	<p style="text-align: right;">وَمَا هَذِهِ الْحَيَاةُ الدُّنْيَا إِلَّا لَهُوٌّ وَلَعِبٌ وَإِنَّ الدَّارَ الْآخِرَةَ لَهِيَ الْحَيَوَانُ لَوْ كَانُوا يَعْلَمُونَ ﴿</p> <p>ဤလောကီသက်တမ်းသည် မြူးထူးပျော်ပါးရာ ဟာသမျှ ဖြစ်၏။ နောင်ဘဝ ဗိမာန်သာလျှင် ဘဝအမှန် ဖြစ်၏။ သိကြပါလေစ။</p>
၆၅။	<p style="text-align: right;">فَإِذَا رَكبُوا فِي الْفُلِكِ دَعَاُ اللَّهُ مُخْلِصِينَ لَهُ الدِّينَ فَلَمَّا نَجَّاهُمْ إِلَى الْبَرِّ إِذَا هُمْ يُشْرِكُونَ ﴿</p> <p>သင်္ဘောများကို စီးသွားသောအခါ ပရမတ်ဘုရားရှင်ထံ ဆုတောင်းကြ၏။ သာသနာရေး၌ အရှင်ကိုသာ သန့်သန့်ထားကြ၏။ သို့သော် ကုန်းမြေဆီသို့ လွတ်မြောက်စေသည်နှင့် သူတို့သည် ရောပြွန်းကိုးကွယ်ကြတော့၏။</p>
၆၆။	<p style="text-align: right;">لِيَكْفُرُوا بِمَا آتَيْنَاهُمْ وَلِيَتَمَتَّعُوا فَسَوْفَ يَعْلَمُونَ ﴿</p> <p>ငါအရှင်၏ ချီးမြှင့်ပေးရာများကို ဖုံးကွယ်ရန်၊ ပျော်ပါးမြူးထူးရန် အတွက်သာ ဖြစ်၏။ မကြာမှီ သူတို့ သိကြရလတ္တံ့။</p>
၆၇။	<p style="text-align: right;">أَوَلَمْ يَرَوْا أَنَّا جَعَلْنَا حَرَمًا آمِنًا وَيَتَخَطَّفُ النَّاسُ مِنْ حَوْلِهِمْ أَفَبِالْبَاطِلِ يُؤْمِنُونَ وَبِنِعْمَةِ اللَّهِ يَكْفُرُونَ ﴿</p> <p>သူတို့ ပတ်ဝန်းကျင်မှ လူသားတို့က ဝိုင်းသုတ်ပစ်လု ရှိနေစဉ်တွင် ငါသည် ယုံကြည်စိတ်ချနိုင်ရာ ဘေးမဲ့ဒုန္နာ စီစဉ်ပေးထားသည်ကို သင်တို့ မရှုစားမိလေသလော၊ မိစ္ဆာတရားအား ယုံကြည်နေလျက် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်နေကြကုန်သလော။</p>

၆၈။

وَمَنْ أَظْلَمُ مِمَّنِ افْتَرَى عَلَى اللَّهِ كَذِبًا أَوْ كَذَّبَ بِالْحَقِّ لَمَّا جَاءَهُ أَلَيْسَ فِي جَهَنَّمَ مَثْوًى لِّلْكَافِرِينَ ﴿٦٨﴾

ပရမတ်ဘုရားရှင်အကြောင်း လိမ်ညာ လုပ်ကြံဖန်တီးလျက်၊ သူ့ထံသို့ ရောက်လာသော ပရမတ္ထသစ္စာအား ငြင်းဆန်သူ ထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ဖိုးကွယ်သူတို့အတွက် တည်းခိုရာသည် ငရဲဘုံ၌သာ မဟုတ်တုံလော။

၆၉။

وَالَّذِينَ جَاهَدُوا فِينَا لَنَهْدِيَنَّهُمْ سُبُلَنَا وَإِنَّ اللَّهَ لَمَعَ الْمُحْسِنِينَ ﴿٦٩﴾

ငါ၏ သာသနာတော်၌ အားစိုက်ဆောင်ရွက်သော သူတို့၊ ထိုသူတို့အား ငါအရှင်၏ လမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာပြုသူများနှင့် အတူ ရှိနေတော်မူ၏။